

သုကောင်း နှ၊ <dh-gaun: / thu gaun:> ①善良的人，好人 ②帝王封的爵位 ③受封之人

သုကောင်းပြု က၊ <dh-gaun: pyu> ①授给(勋爵) ②册封，重用， ~ ခန့်ထားသည်။ 提拔。

သုကောင်းမျိုး နှ၊ <dh-gaun: myo:> 贵族，士大夫

သုကောင်းမြှောက် က၊ <dh-gaun: hmyaut> 册封，重用

သုကောင်းသား နှ၊ <dh-gaun: tha:> ①好人，善人，贤人 ②(謔)小伙子，少爷

သုကန် နှ၊ <dh-gan> 叛敌者

သုကန်သူပုန် နှ၊ <dh-gan dh-bon> = သူပုန်သူကန်

သုကန်း နှ၊ <thu gan:> 盲人

သုကန်း နှ၊ <thu gon:> 驼背的人，罗锅儿

သုကယ် နှ၊ <thu ge> (古)侨居国外者

သုကျက် နှ၊ <thu gyet> (古)熟人

သုကြီး နှ၊ <thu gyi:> ①年长者， သူကြီး ~ 长者 ② <th-gyi> 村长

သုကြီးကလန် နှ၊ <dh-gyi: k-lan> = သူကြီး

သုကြီးခေါင်းချ နှ၊ <thu gyi: gaun: khya> 老人入睡时间，(喻)晚十点左右

သုကြီးတပိုင် နှ၊ <dh-gyi: d-bain> 一个村长管辖的范围(有10个村至15个村子)

သုကြီးသူလံ နှ၊ <thu gyi: thu lan> (古) = သူကြီး

သုကြွ နှ၊ <thu kyon> 瘦子

သုက္က နှ၊ <thu gwa> 驼背矮子，矮罗锅儿

သုကြွယ် နှ၊ <dh-gywe> 富翁，阔佬

သုကြွယ်သူ နှ၊ <dh-gywe dh-wa> = သူကြွယ်

သုစား နှ၊ <thu kha' za:> 靠工资度日的人，职员

သုခိုး နှ၊ <th-kho:> 贼，小偷， ~ ကလူလူဟင် (成)贼喊捉贼

သုခိုးကပ် က၊ <th-kho: kat> 小偷来探路， မနေ့ညကခင်ဗျာ့အိမ် ~ တယ်။ 昨天小偷上你家去探路了。

သုခိုးကျင့်သူခိုးကြံ နှ၊ <th-kho: gyin' th-kho: gyan> 偷窃行为，不可告人的勾当

သုခိုးဈေး နှ၊ <th-kho: zei:> (销售赃物的)黑市

သုခိုးနက္ကတ် နှ၊ <th-kho: net khat> 贼星(迷信认为生辰遇上这星便有偷窃的习性)

သုခိုးပူ က၊ <th-kho: pu> 盗贼猖獗，窃案迭起

သုခိုးမော် နှ၊ <th-kho: hmaw> 盗窃本领， ~ အောင်သည်။ 偷窃手段高明。

သုခိုးလက်ခံ နှ၊ <th-kho: let khan> 窝主，窝赃犯

သုခိုးသူဝှက် နှ၊ <th-kho: th-hwet> 窃贼，小偷

သုခိုးသေဖော်ညို့ က၊ <th-kho: thei baw hnyi> 引诱人干坏事，拖人下水

သုခပ်သိမ်း နှ၊ <thu khat thein:> 所有的人

သုချင်းမျှမျှ နှ၊ <thu gyin: hmya' hmya> (合)像普通人那样， လူချင်းတူတူ ~ နေထိုင်စားသောက်ရသည်။ 能过上一般人那样的生活。

သုငါ နှ၊ <thu nga> 人人，所有的人， ~ ကစသိကြတဲ့ကိစ္စ 人人都知道的事 / သုသူငါငါ 所有的人

သုငယ် နှ၊ <th-nge> ①小孩， ကလေး ~ လူမမည် 儿童 ②少年

သုငယ်ခံတွင်းနာ နှ၊ <th-nge g-dwin: na> 【医】小儿口炎

သုငယ်ချင်း နှ၊ <th-nge gyin:> ①童年时代的朋友 ②好朋友，知己

သုငယ်စာငှက်ပျော နှ၊ <th-nge za ng-pyaw:> 一种香蕉小而甜，可入药 Musa Spp (childrens' delight banana)

သုငယ်တော် နှ၊ <th-nge daw> 宫中的杂役

သုငယ်တော်ရွယ် နှ၊ <th-nge daw yout> 木偶娃娃

သုငယ်တက်နာ နှ၊ <th-nge tet na> 小儿抽风症

သုငယ်တိတ်ဆိတ် နှ၊ <th-nge teit hseit> = သုငယ်အိပ်ဆိတ်

သုငယ်တန်း နှ၊ <th-nge dan:> 幼儿班

သုငယ်နာ နှ၊ <th-nge na> 小儿病，(喻)幼稚病， ~ ကုသဆရာ 儿科医生 / ~ ကြက်ညာ·百日咳 / ~ ပေါင်းချုပ် 儿科药 / ~ အုပ်ဆေး 小儿药 / ~ ကျဗဟုံး 小儿惊风

သုငယ်နို့စို့ နှ၊ <th-nge no' zo> 乳儿，婴儿

သုငယ်နှစ်စား နှ၊ <th-nge hnatsa:> 懵懂时期，不懂事的年纪，不懂事的小孩，孩提时期， ကျနေ့ကို ~ များအောင့် မေ့နေသလား။ 你以为我是不懂事的小孩吗？

သုငယ်ပြန် က၊ <th-nge pyan> ①年老人表现出幼稚的举止 ②言谈举止不像个成年人

သုငယ်ဖော် နှ၊ <th-nge baw> 幼年的好朋友，总角之交，青梅竹马之交

သုငယ်မ နှ၊ <th-nge ma> 姑娘，小姑娘

သုငယ်အရိုးပျော့နာ နှ၊ <th-nge a-yo: byaw' na> 【医】佝偻病，小儿软骨症

သုငယ်အိပ်ဆိတ် နှ၊ <th-nge eit hseit> 小孩入睡的时间，(喻)晚八点

သုငယ်အိမ် နှ၊ <th-nge ein> ①【解】瞳孔， ~ ကျဉ်းဆေး 瞳孔收缩药 / ~ ချဲ့ဆေး 瞳孔放大药 ② = သားအိမ်

သုစိမ်း နှ၊ <thu zein: / dh-zin:> 陌生人，生手

သုစိမ်းတရံဆံ နှ၊ <d-zein: t-yan zan> 陌生人，也写 သုစိမ်းတရံစာ

သုစိမ်းပြင်ပ နှ၊ <thu zein: pyin ba> 外人，生人

သုစိမ်းပြင်ပြင် က၊ <thu zein: pyin byin> 生疏地，感情淡薄地， ~ ဆက်ဆံ 疏远得象陌生人

သုစိမ်းပြင်ပြင်ရေပြင်ပြင် က၊ <thu zein: pyin byin yei pyin byin> = သုစိမ်းပြင်ပြင်

သုစိမ်းမြလူ နှ၊ <thu zein: mya' lu> (古)生人，外人